

အာဝိဏာ

ပိတာမင်္ဂလ	၇
အခန်း (၁) ရေထက်ပိုသော	၈
အခန်း (၂) သင်လိုအပ်သောအရာ	၁၁
အခန်း (၃) ပြင်ဆင် ပြုလုပ်ပုံအဆင့်ဆင့်	၁၃
အခန်း (၄) စတော်ဘယ်ရီ Kiss	၁၄
အခန်း (၅) လန်းဆန်းစေသော သစ္စာသီး	၁၆
အခန်း (၆) သံပရာ ဖရဲသီး	၁၈
အခန်း (၇) ဖရဲသံစဉ်	၂၀
အခန်း (၈) ဘယ်ရီ	၂၂
အခန်း (၉) လန်းဆန်းစေသော ရှောက်သံပရာ	၂၄
အခန်း (၁၀) ဂျင်းသံပရာ	၂၆
အခန်း (၁၁) သစ္စာသီးပေါင်းစပ်ထားသော သန့်စင်စေမည့်ရေ	၂၈
အခန်း (၁၂) သောက ကင်းဝေးရေး	၃၀
အခန်း (၁၃) ပန်းသီးမွှေး	၃၂
အခန်း (၁၄) မြူးကြွေပျော်ရွှင်	၃၄
အခန်း (၁၅) ပြီးပြည့်စုံသော သဘောသီးအစွမ်း	၃၆
အခန်း (၁၆) သရက် နာနတ်	၃၈
အခန်း (၁၇) ကျွန်းပေါ်ရောက် ကိစိ	၄၀
အခန်း (၁၈) ဖရဲသီး ပူစီနံ	၄၂
အခန်း (၁၉) လိမ္မော်ရောင် ကကွက်	၄၄
အခန်း (၂၀) နံနက်အလင်းရောင်	၄၆
အခန်း (၂၁) လိမ္မော် နာနတ်	၄၈
အခန်း (၂၂) ရေဂျုံယာ ဝါးသီးမွှေးယုံမှု	၅၀
အခန်း (၂၃) ပန်းသီး ဘယ်ရီ	၅၂
အခန်း (၂၄) ဝေရာသီ အငွေ့အသက်	၅၄
အခန်း (၂၅) ဓပုစံသီး	၅၆
အခန်း (၂၆) သဘောသီး	၅၈
အခန်း (၂၇) စိမ်းလန်းသော ရေ	၆၀

အာဝိဏာ

ရေဓာတ်ထိန်းသိမ်းခြင်းဖြင့် ရနံ့ငံသော	၆၃
ကျန်းမာရေး အကျိုးကျေးဇူးများ	၆၆
သံပရာအေး	၆၈
အထိပျော်စေသောရေ	၇၀
လန်းဆန်းအဖောပြေ	၇၂
သံပုရိုသီးဖျော်ရည်	၇၄
ရက်စိဘယ်ရီ၊ မက်မုံသီး၊ ကိစိသီးများ	၇၆
စတော်ဘယ်ရီနှင့် နာနတ်သီး	၇၈
လိမ္မော်၊ ရှောက်၊ သံပရာနှင့်ပင်စိမ်း	၈၀
ကိစိသီးနှင့်စတော်ဘယ်ရီသီး	၈၂
အုန်းရည်	၈၄
အထူးဖက်ဝင်ရေ	၈၆
သစ္စာသီး၊ သံပုရိုသီး	၈၈
ဂရိတ်ဖရူ၊ လိမ္မော်သီး	၉၀
ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီ	၉၂
ရိုနီပေရီ နှင့် သိုင်းမ်	၉၄
သံပုရို၊ သံပရာ	၉၆
လန်းဆန်းအဖောပြေ	၉၈
သစ္စာသီး	၁၀၀
ပူစီနံ၊ သံပုရို၊ ရက်စိဘယ်ရီ	၁၀၂
ပူစီနံ၊ သံပရာ၊ ဘလူးဘယ်ရီ	၁၀၄
စတော်ဘယ်ရီ၊ ကိစိ၊ သံပရာ	၁၀၆
ပူစီနံ၊ သံပရာ	၁၀၈
ပင်စိမ်း၊ ဂရိတ်ဖရူ	၁၁၀
သဘာဝပိုင်	၁၁၂
ဘလက်ဘယ်ရီ၊ သံပုရို၊ ဂျင်း	၁၁၄
သိုင်းမ်၊ သံပုရို	၁၁၆

အာဝိဏာ

ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ	၁၁၆
သစ္စာသီး၊ ပူစီနံ	၁၁၈
ဖရဲသီး၊ အုန်းသီး	၁၂၀
သံပုရိုသီး၊ နံနံပင်	၁၂၂
စတော်ဘယ်ရီ၊ သံပရာသီး	၁၂၄
ဘလူးဘယ်ရီ၊ သံပုရို၊ သံပရာ	၁၂၆
ရက်စိဘယ်ရီ၊ စတော်ဘယ်ရီ	၁၂၈
ပျားရည်၊ ဂျင်းနှင့်သံပုရို	၁၃၀
သံပုရို၊ ဖရဲ၊ ရက်စိဘယ်ရီ	၁၃၂
သံပုရိုနွေး	၁၃၄
ဘလက်ဘယ်ရီ	၁၃၆
Sangria သံပရာနှင့် အသီးရောထားသော ဝိုင်အနီ	၁၃၈
လိမ္မော်၊ သစ္စာနှင့် စတော်ဘယ်ရီ	၁၄၀
လိမ္မော်၊ စတော်ဘယ်ရီ	၁၄၂